



## KBZ ဘဏ် CASH ACCOUNT - Savings

### အထွေထွေ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ CASH ACCOUNT – Savings အတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

**၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ**

**‘ဘဏ်’** ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်) ကို ဆိုလိုသည်။

**‘ငွေအပ်နှံသူ’** ဆိုသည်မှာ ဘဏ်တွင် CASH ACCOUNT- Savings ရှိသည့် KBZ ဘဏ် ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။

**‘CASH ACCOUNT- Savings’** ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ကနဦး စတင်အပ်နှံသည့်အချိန်တွင် ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲ ခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏ နှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့် အချိန်ကာလတို့ အပေါ်တွင် မူတည်၍ အပ်နှံငွေသား ထုတ် ယူခြင်းတွင် သက်ရောက်မှုရှိမည်ဖြစ် ပြီး အပ်နှံငွေသားကို ထုတ် ယူနိုင်သည့် အကြိမ်အရေအတွက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။

လက်ကျန်ငွေပေါ်တွင် လစဉ်အတိုးအား လတစ်လ၏ ၅ရက်နှင့် နောက်ဆုံးရက်ကြားရှိ အနည်းဆုံး ရှိသည့် ပမာဏဖြင့် ဘဏ်မှအခါ အားလျော်သတ်မှတ်ပေးသည့် အတိုင်းတွက်ချက်ပေးမည်ဖြစ်သည်။

**‘ငွေအသွင်းအထုတ်မရှိသောစာရင်း’**ဆိုသည်မှာ ဝန်ဆောင်ခနှင့်အတိုးထည့်ငွေကဲ့သို့ ဘဏ်၏ လုပ်ဆောင်မှုအတိုင်းဆောင်ရွက်သည့်လုပ်ဆောင်မှုမှအပ၊ ဘဏ်ကသတ်မှတ်ထားသည့် ကာလအတွင်း ငွေအပ်နှံသူက စတင်ဆောင်ရွက်သည့် ငွေထုတ်မှု (သို့မဟုတ်) ငွေသွင်းမှု မရှိသည့်ငွေစာရင်းကို ဆိုလိုသည်။

**‘မိတ်ဆက်သူ’** ဆိုသည်မှာ ငွေအပ်နှံသူအသစ်များအတွက် ထောက်ခံသူအဖြစ်ဆောင်ရွက်ပေးသော ဘဏ်၌ အပ်ငွေစာရင်းရှိပြီးသူ တစ်ဦးကိုဆိုလိုသည်။

**‘မြန်မာကျပ်ငွေ’** ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားဝင်အသုံးပြုသော ငွေကြေးကို ဆိုလိုသည်။

'CASH ACCOUNT- Savings Passbook' ဆိုသည်မှာ အပ်ငွေ၊ လွှဲပြောင်းငွေ၊ ထုတ်ယူငွေ၊ အဖိုးအခများ အားလုံး၏ စုစုပေါင်းများကို မှတ်တမ်းတင်ထားသည့် ဘဏ်မှတရားဝင် ထုတ်ပေးသော စာအုပ်ကို ဆိုလိုသည်။

'အခကြေးငွေဇယား' ဆိုသည်မှာ ဘဏ်၏ဆုံးဖြတ်မှုအရ အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် ဘဏ်က ကောက်ခံသော အခကြေးငွေစာရင်းကို ဆိုလိုသည်။

'Website' ဆိုသည်မှာ [www.kbzbank.com](http://www.kbzbank.com) လိပ်စာရှိ KBZ ဘဏ်၏ website ကို ဆိုလိုသည်။

**၂။ ဘဏ်၌ CASH ACCOUNT- Savings ဖွင့်လှစ်ခြင်း**

- (က) ဘဏ်၌ **CASH ACCOUNT- Savings** ဖွင့်လှစ်ရန်အတွက် ငွေအပ်နှံသူသည် ဘဏ်ကပေးထားသော သက်ဆိုင်သည့်ပုံစံ အားလုံးကိုဖြည့်စွက်ကာ လိုအပ်သောစာရွက်စာတမ်းအားလုံးကို ပေးရမည်။
- (ခ) ငွေအပ်နှံသူသည် အမျိုးသားမှတ်ပုံတင်ကတ် (NRC) သို့မဟုတ် သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် အစိုးရထုတ်ပေးထားသည့် အသိအမှတ်ပြုကတ်တစ်ခုကို တင်ပြနိုင်ရမည်။
- (ဂ) ငွေအပ်နှံသူသည် မြန်မာနိုင်ငံသားနှင့်၊ သို့မဟုတ် မြန်မာနိုင်ငံနေ နိုင်ငံခြားသား (တရားဝင်ဗီဇာရှိသူ) နှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး ငွေစာရင်းဖွင့်လှစ်ရန် ပဋိညာဉ်ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။
- (ဃ) **CASH ACCOUNT- Savings** ဖွင့်သည့်အခါ ငွေအပ်နှံသူကို KBZ ဘဏ်ခွဲတွင် စာရင်းဖွင့်လှစ်ထား ရှိပြီးဖြစ်သော ငွေအပ်နှံသူများမှ မိတ်ဆက်သူ ၂ ဦးအဖြစ် ထောက်ခံရမည်။
- (င) လူတစ်ဦး၏အမည်ဖြင့် ပိုင်ဆိုင်သောငွေစာရင်းအားလုံးကို ထိုပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဆောင်ရွက် ရမည်။ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောငွေစာရင်းများကို ကုမ္ပဏီကအတည်ပြုပြီး တာဝန်ပေးအပ် ကြောင်း စာဖြင့်သက်သေပြု တာဝန်သတ်မှတ်ပေးထားသည့် ပုဂ္ဂိုလ်/များက ဆောင်ရွက်ရမည်။
- (စ) **CASH ACCOUNT- Savings အတွက်** ငွေစာရင်း/များထဲသို့ မြန်မာငွေကျပ် 'ကနဦး အပ်နှံငွေ' ငွေကျပ် ၁,၀၀၀,၀၀၀ (ကျပ်တစ်ဆယ်သိန်းတိတိ) အား ငွေစာရင်းသို့ ငွေသားထည့်သွင်း အပ်နှံခြင်း ဖြင့် ငွေစာရင်း စတင်ဖွင့်လှစ်နိုင်သည်။ ဤလိုအပ်ချက်သည် တစ်ဦးချင်းဖြစ်စေ၊ စီးပွားလုပ်ငန်းနှင့် အဖွဲ့အစည်းများကိုဖြစ်စေ သက်ဆိုင်စေမည်ဖြစ်သည်။ **CASH ACCOUNT- Savings** တွင် ထားရှိရ မည့် အနည်းဆုံးပမာဏသည် ကျပ်ငွေ ၁,၀၀၀,၀၀၀ (ကျပ်တစ်ဆယ်သိန်းတိတိ)အား ထားရှိရမည်။
- (ဆ) နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော အရွယ်ရောက်သူများသည် တွဲဖက်၍ ငွေစာရင်းဖွင့်လှစ်နိုင် သည်။
- (ဇ) ဘဏ်သည် လုံလောက်သောအကြောင်းရှိပါက **CASH ACCOUNT- Savings** စာရင်းဖွင့်လှစ်ခွင့်ပြု ရန် ငြင်းပယ်နိုင်သည်။
- (ည) ဘဏ်သည် **CASH ACCOUNT- Savings** ဖွင့်လှစ်အပ်နှံငွေအပေါ်ပေးမည့် အတိုးနှုန်းနှင့် တွက်ချက် သည့် နည်းလမ်းများကို အခါအားလျော်စွာ သတ်မှတ်ကြေညာနိုင်သည်။
- (ဋ) ဘဏ်သည် **CASH ACCOUNT- Savings** များတွင် အနည်းဆုံးနှင့်အများဆုံး ထားနိုင်ခွင့်ရှိသည့် လက်ကျန်ငွေပမာဏကန့်သတ်ချက်ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

(၄) ဘဏ်သည် ပုဂ္ဂိုလ်တစ်ဦးက အများဆုံး ဖွင့်လှစ်ခွင့်ရှိသော **CASH ACCOUNT- Savings** အရေအတွက်ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

**၃။ CASH ACCOUNT- Savings လုပ်ငန်းဆောင်ရွက်မှု**

(က) **CASH ACCOUNT- Savings** အပ်နှံသူသည် ဘဏ်မှသတ်မှတ်ထားသော အနည်းဆုံးလက်ကျန်ငွေပမာဏကို ထားရှိရန်လိုအပ်သည်။

(ခ) **CASH ACCOUNT- Savings** အတွက်၊ ငွေအပ်နှံသူသည် ဘဏ်ကောင်တာဝန်ဆောင်မှုမှ တဆင့် ငွေထုတ်ရန် သို့မဟုတ် အခြားငွေစာရင်းသို့ငွေလွှဲရန် ဘဏ်စာအုပ်ကို ယူဆောင်လာရမည်။

(ဂ) ဘဏ်သည် ဘဏ်၏ အခကြေးငွေဇယားတွင် ဖော်ပြထားသကဲ့သို့ ငွေစာရင်းမှအဖိုးအခများ ကောက်ခံခွင့် ရှိသည်။

(ဃ) ငွေအပ်နှံသူသည် ဘဏ်ကအခါအားလျော်စွာ သတ်မှတ်သည့် အတိုးငွေများ ရပိုင်ခွင့်ရှိသည်။

(င) နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော အရွယ်ရောက်သူများဖြင့်တွဲဖက်၍ဖွင့်လှစ်ထားသော တွဲဖက်ငွေ စာရင်းများအတွက် ငွေအပ်နှံသူတစ်ဦးဦးသေဆုံးလျှင် ကျန်တစ်ဦးဦး (သို့မဟုတ်) ကျန်ရှိသူများက ငွေထုတ်ယူခွင့်ရှိသည်။

(စ) ဘဏ်သည် ငွေအပ်နှံသူတစ်ဦး ရူးသွပ်သွားသည့်အခါတွင်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ငွေအပ်နှံသူအနေဖြင့် မိမိ၏အမှုကိစ္စများကို ဆောင်ရွက်နိုင်စွမ်း မရှိသည့်အခါတွင်ဖြစ်စေ ၎င်းအား တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) အုပ်ချုပ်သူကို သတ်မှတ်သည့် ဥပဒေနည်းလမ်းများအတိုင်း အပ်နှံငွေကို ထုတ်ပေးရမည်။

**၄။ CASH ACCOUNT- Savings Passbook**

(က) **CASH ACCOUNT- Savings Passbook** သည် အပ်ငွေ၊ လွှဲပြောင်းငွေ၊ ထုတ်ယူငွေ၊ အဖိုးအခများ အားလုံး၏ စုစုပေါင်းများကို မှတ်တမ်းတင်ထားသည့် ဘဏ်ကတရားဝင် ထုတ်ပေးသော စာအုပ်အပေါ်တွင် “CASH ACCOUNT- Savings” ဟု တံဆိပ်ရိုက်နှိပ်ထားမည် ဖြစ် သည်။

(ခ) အသေးစိတ်အသုံးပြုမှုနှင့် အသေးစိတ်အချက်အလက်များကို ဘဏ်စာအုပ်အဖိုးအတွင်း ရိုက်နှိပ်ထားသည်။

(ဂ) **CASH ACCOUNT- Call Passbook** အထားမှာ၊ ပျောက်ဆုံး (သို့မဟုတ်) အခိုးခံရလျှင် ငွေအပ်နှံသူသည် ဘဏ်သို့ စာဖြင့် ချက်ခြင်းအကြောင်းကြားရမည်။

(ဃ) ငွေအပ်နှံသူသည် **CASH ACCOUNT- Savings Passbook** ကုန်ဆုံး (သို့မဟုတ်) ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားခြင်းအတွက် သတ်မှတ်ထားသောနည်းလမ်းများနှင့်အညီ အသစ်ထုတ်ပေးရန် တောင်းခံခွင့်ရှိသည်။

**၅။ လွှဲပြောင်းနိုင်မှု**

- (က) ငွေအပ်နှံသူသို့ ပေးအပ်ထားသည့်အပ်ငွေစာရင်းနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများမှာ မည်သည့် အခြေအနေ၌မဆို လွှဲပြောင်းခွင့်မရှိဘဲ ငွေအပ်နှံသူတစ်ဦးတည်းကသာ အသုံးပြုရမည်။
- (ခ) ဘဏ်သည် ၎င်း၏အခွင့်အရေး၊ အကျိုးခံစားခွင့် (သို့မဟုတ်) တာဝန်များအားလုံးကို မည်သူ့ကိုမဆို လွှဲပြောင်း၊ လွှဲအပ် (သို့မဟုတ်) ရောင်းချခွင့်ရှိပြီး ဤစည်းကမ်းချက်များသည် ဘဏ်ကိုဆက်ခံသူ၊ လွှဲပြောင်း လက်ခံသူများ၏ အကျိုးအတွက် ဆက်လက်အာဏာသက်ရောက်စေရမည်။
- (ဂ) အကျိုးခံစားခွင့် လွှဲအပ်ထားခြင်းမရှိသော ငွေအပ်နှံသူ သေဆုံးပါက အပ်နှံငွေလက်ကျန်ကို အမွေထိန်းစာလက်မှတ် (သို့မဟုတ်) အမွေဆက်ခံခွင့်လက်မှတ် တင်ပြရန်မလိုဘဲ ဘဏ်မှသတ်မှတ်ထားသည့် လိုအပ်သည့်စာရွက်စာတမ်းများ တင်ပြနိုင်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ တရားဝင်မွေးစားထားသော သားသမီး (သို့မဟုတ်) ယင်းတို့မရှိလျှင် မြေး သို့မဟုတ် ယင်းတို့မရှိလျှင် မိဘ၊ ညီအစ်ကို၊ မောင်နှမအား ထုတ်ပေးရမည်။

**၆။ ကြွေးမြီတာဝန်များ**

- (က) ဘဏ်၏ စာဖြင့်ကြိုတင်ခွင့်ပြုချက်မရဘဲ ငွေအပ်နှံသူသည် ဘဏ်ရှိ **CASH ACCOUNT- Savings** မှ သော်လည်းကောင်း၊ ယင်းစာရင်းထဲရှိ ငွေတစ်ခုခုမှသော်လည်းကောင်း၊ ကြွေးမြီတာဝန်တစ်ခုခု (သို့မဟုတ်) အခြားသော အဖွဲ့၏ အကျိုးစီးပွားတစ်ခုခု ဖန်တီးခြင်း၊ ဖြစ်ပေါ်ခွင့်ပြုခြင်းတို့ မဖြစ်စေရ။
- (ခ) ငွေအပ်နှံသူသည် အပ်နှံငွေနှင့် စပ်လျဉ်း၍ ဘဏ်ကတစ်နည်းနည်းဖြင့် ပိုမိုထုတ်ပေးခဲ့သော ငွေကို ဘဏ်သို့ မပျက်မကွက် ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည်။
- (ဂ) ဘဏ်သည် အပ်နှံငွေနှင့်စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် ပိုမိုထုတ်ပေးခဲ့သောငွေများကို ငွေအပ်နှံသူက ပြန်လည်ပေးအပ်ရန် ပျက်ကွက်ခဲ့လျှင် ဘဏ်အနေဖြင့် မည်သည့်ကန့်သတ်ချက်၊ အသိပေးအကြောင်းကြားခြင်း (သို့မဟုတ်) ကျိုးကြောင်းဆီလျော်သည့် အခြားနည်းလမ်းတစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ဘဲ အဆိုပါပိုမိုထုတ်ပေးခဲ့သောငွေများကို ဘဏ်မှ တစ်နည်းနည်းဖြင့် ခုနှိမ်ရယူခြင်း ပြုနိုင်သည်။

**၇။ စွန့်လွှတ်မှု**

- (က) ဤစည်းကမ်းချက်ပါ ရပိုင်ခွင့်၊ အာဏာ (သို့မဟုတ်) အခွင့်အရေးကိုကျင့်သုံးရန် ဘဏ်ကပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းသည် စွန့်လွှတ်ခြင်းမမှတ်ယူရပါ။ ထို့အတူ ရပိုင်ခွင့်၊ အာဏာ သို့မဟုတ် အခွင့်အရေးကို တစ်ခုတည်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းတည်း ကျင့်သုံးမှုသည်လည်း အခွင့်အရေးများကို စွန့်လွှတ်ခြင်း မမြောက်စေရ။
- (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေအရပေးအပ်ထားသော အခွင့်အရေး သို့မဟုတ် ကုစားမှုတို့ အပြင် ဤစည်းကမ်းချက်များတွင် ဖော်ပြထားသော ဘဏ်၏အခွင့်အရေးများနှင့် ကုစားမှုများအား ထပ်ပေါင်းထည့်ထားခြင်းဖြစ်သည်။

**၈။ မရှောင်လွှဲနိုင်သည့် ဖြစ်ရပ်များ**

- (က) ဤစည်းကမ်းချက်များပါ ဘဏ်၏တာဝန်များကိုထမ်းဆောင်ခြင်းသည် ယင်းတာဝန်များထမ်းဆောင်ရန် ဟန့်တားခြင်း သို့မဟုတ် နှောင့်နှေးစေခြင်း ဖြစ်ပေါ်ခြင်းသည် အဆိုပါ ဟန့်တား၊ နှောင့်နှေး၊ နှောင့်ယှက်ခြင်းသည် မရှောင်လွှဲနိုင်သည့်ဖြစ်ရပ်ကြောင့်ဖြစ်လျှင် [မရှောင်လွှဲနိုင်သည့် ဖြစ်ရပ်မှာ ဘဏ်၏သင့်လျော်သော ထိန်းချုပ်မှုပြင်ပရှိ မည်သည့်ဖြစ်ရပ်မဆို အကန့်အသတ် မရှိပါဝင်ပြီး ယင်းတို့တွင် ဆက်သွယ်ရေးစနစ်တစ်ခုခု အသုံးပြုမရခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ မီးဘေး၊ ရေဘေး၊ ပေါက်ကွဲမှု၊ ရန်သူမျိုးငါးပါး၊ အရပ်ဘက် ဆူပူသောင်းကျန်းမှု၊ သပိတ်မှောက်မှု သို့မဟုတ် စက်မှု လုပ်ငန်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတစ်ခုခု၊ အဓိကရုဏ်း၊ သူပုန်ထမှု၊ စစ်မက် သို့မဟုတ် အစိုးရ၏ လုပ်ရပ်တစ်ခုခု၊ ဥပဒေအပြောင်းအလဲများနှင့် အခြားထိန်းချုပ်မှုသဘာဝရှိသည့် ဆက်စပ် လုပ်ရပ်များ ပါဝင်သည်] အဆိုပါတာဝန်များကို မဖြည့်ဆည်းနိုင်သည့် သင့်တော်သည့် အချိန်အတွင်းနှင့် ထိုသို့မဖြည့်ဆည်းနိုင်စေသော အဆိုပါအကြောင်းရင်း သို့မဟုတ် သက်ရောက်မှု ဆက်ရှိနေသမျှ ကာလတစ်လျှောက်တို့တွင် ဘဏ်ကတာဝန်ပျက်ကွက်သည်ဟု မှတ်ယူခြင်းမရှိစေရ။
- (ခ) အထက်တွင်ဖော်ပြထားသော အကြောင်းရင်းများကြောင့် ဘဏ်၏တာဝန်ထမ်းဆောင်နိုင်မှုမှ ပေါ်ပေါက်လာသော၊ အဖွဲ့တစ်ခုခုမှလုပ်ရပ်တစ်ခုခု သို့မဟုတ် မည်သည့်တောင်းဆိုမှုကိုမျှ ဘဏ်ကတာဝန်မရှိစေရ။

**၉။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ**

- (က) ဘဏ်သည် အချို့လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့များနှင့်လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အချို့နိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို လိုက်နာ ရမည်ဖြစ်သည်။
- (ခ) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း သို့မဟုတ် အကြမ်းဖက်သမားငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေးနှင့် စီးပွားကုန်သွယ်ရေးအရေးယူမှုအန္တရာယ်များကို စီမံရန် သို့မဟုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အခြားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အလို့ငှာ ဘဏ်ကတောင်းဆိုသည့် သတင်းအချက်အလက်အားလုံးကို ငွေအပ်နှံသူက ပေးရမည်။
- (ဂ) ဘဏ်မှ ငွေကြေးလုပ်ငန်းဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်သည် မြန်မာ သို့မဟုတ် အခြားနိုင်ငံများ၏ ဥပဒေကိုမချိုးဖောက်ကြောင်း ငွေအပ်နှံသူကကြေညာပြီး အာမခံသည်။

**၁၀။ ကင်းလွတ်ခွင့်ပြုခြင်း**

- (က) **CASH ACCOUNT- Savings** လုပ်ဆောင်မှု သို့မဟုတ် အသုံးပြုမှု၊ ဤစည်းကမ်းချက်တစ်ခုခုကို ငွေအပ်နှံသူက ချိုးဖောက်မှု၊ မဆောင်ရွက်မှု၊ လုံလောက်အောင်မဆောင်ရွက်မှု၊ သို့မဟုတ် ၎င်း၏တာဝန်များ ဆောင်ရွက်ရာတွင် ငွေအပ်နှံသူ၏လုပ်ရပ်၊ အမှား၊ ကိုယ်စားပြုမှု၊ မှားယွင်းကိုယ်စားပြုမှု၊ မှားယွင်း ပြုမှုမှ သို့မဟုတ် ပေါ့ဆမှုမှဖြစ်ပေါ်လာသည့် မည်သည့်တာဝန်ရှိမှု၊

မည်သည့် အခြားဆုံးရှုံးမှုကိုမျှ ဘဏ်ကတာဝန်မရှိစေရန်၊ ငွေအပ်နှံသူသည် သူ/သူမ၏ ကိုယ်ပိုင် ကုန်ကျစရိတ်ဖြင့် ကင်းလွတ် ခွင့်ပြု၊ ကာကွယ်မည်ဟု သူ/ သူမက ဤစည်းကမ်းချက်များတွင် သဘောတူညီသည်။

- (ခ) မည်သည့်အခြေအနေမျိုးတွင်မျှ၊ အပ်ငွေစာရင်းနှင့်စပ်လျဉ်း၍ တိုက်ရိုက်၊ သွယ်ဝိုက်၊ အကျိုးဆက်၊ အထူးပြု သို့မဟုတ် စံပြုတားမြစ်ခြင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအတွက် ဘဏ်ကငွေအပ်နှံသူကို ပေးရန် တာဝန်မရှိစေရ။
- (ဂ) ဤစည်းကမ်းချက်ပါ တာဝန်တစ်ခုခုကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ငွေအပ်နှံသူအနေဖြင့် (တိုက်ရိုက်ဖြစ်စေ (သို့) သွယ်ဝိုက်၍ဖြစ်စေ) ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု၊ နစ်နာမှု၊ အငြင်းပွားမှု အစ ရှိသည့် ကိစ္စရပ်များအတွက် ဘဏ်တွင်တာဝန်မရှိစေရပါ။
- (ဃ) ငွေအပ်နှံသူမှတင်ပြလာသော အတည်ပြုထောက်ခံချက်ပေးထားသည့် ချက်လက်မှတ်၊ ပြေစာ (သို့မဟုတ်) အခြားစာချုပ်စာတမ်းများ ငွေကောက်ခံရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှု (သို့မဟုတ်) နစ်နာမှုများသည် ငွေအပ်နှံသူ၏ တောင်းဆိုဖော်ပြချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။
- (င) ငွေအပ်နှံသူ၏ဘဏ်ရှိ ငွေစာရင်းနှင့်ပတ်သက်၍ ဘဏ်သည် ဤစည်းကမ်းချက်ပါ ဘဏ်၏လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရာတွင် ညွှန်ကြားချက်များလက်ခံခြင်း၊ ဖက်စ်ပေးပို့ခြင်းနှင့် အခြားဆက်သွယ်ရေး (သို့) အီလက်ထရောနစ်ညွှန်ကြားချက်များအားဆောင်ရွက်ခြင်း (သို့) ဆောင် ရွက်ရန်ပျက်ကွက်ခြင်း တို့ကြောင့် ဘဏ်မှဖြစ်ပေါ်လာနိုင်သည့် အရေးယူမှုများ၊ တရားစွဲဆို မှုများ၊ တောင်းဆိုမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ ကုန်ကျမှုများ၊ အတိုး (တရားစီရင်ဆုံးဖြတ်မှုမတိုင်မီနှင့် ဆုံးဖြတ်ပြီးနောက် နှစ်ခုလုံးအပါအဝင်) နှင့် ကုန်ကျစရိတ်များ (ရှေ့နေနှင့်အမှုသည်ကြားအခြေခံသည့် ဥပဒေရေးရာ စရိတ်အပါအဝင်) စသည်တို့အတွက် ငွေအပ်နှံသူတွင်သာ တာဝန်ရှိစေမည်ဖြစ်သည်။
- (စ) အပ်ငွေစာရင်းကိုပိတ်သိမ်းလွှဲကစားအထက်ဖော်ပြပါကင်းလွတ်ခွင့်များမှာဆက်လက်တည်ရှိရမည်။

**၁၁။ အချက်အလက် ထုတ်ဖော်ပြောကြားခြင်း**

- (က) ဘဏ်သည် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အခါ သို့မဟုတ် ဘဏ်မှ လိုအပ်သည် သို့မဟုတ် အထောက်အကူပြုသည်ဟုယူဆသည့်အခါ (ငွေအပ်နှံသူတစ်ဦးတည်းဖြစ်စေ၊ အခြားသူများနှင့်ပူးတွဲ၍ဖြစ်စေ ဘဏ်မှရယူထားသည့်ဝန်ဆောင်မှုများ၊ ချေးငွေတစ်ခုခု၏ ကြွေးမြီ ဆန်းစစ်မှု ရည်ရွယ်ချက်အပါအဝင်) ငွေအပ်နှံသူနှင့်ဆိုင်သော အချက်အလက်များ၊ သူ/ သူမ၏ ငွေစာရင်း(များ)၊ သို့မဟုတ် ရရန်ပိုင်ခွင့်များ သို့မဟုတ် ချေးငွေများနှင့် မည်သည့် အချက် အလက်မဆိုကို ငွေအပ်နှံသူ၏ ကိုယ်စား အောက်ပါတို့ထံသို့ ဘဏ်အားပေးခွင့်ပြုသည် -
  - ဘဏ်၏ ရုံးချုပ်၊ အဖွဲ့ဝင်ကုမ္ပဏီ၊ ဘဏ်ခွဲ သို့မဟုတ် လက်အောက်ခံတစ်ခုခု
  - စာရင်းစစ်များ၊ ကျွမ်းကျင်အကြံပေးများနှင့်လျှို့ဝှက်ထားရှိရန် တာဝန်နှင့်သက်ဆိုင်သည့် အခြားပုဂ္ဂိုလ်(များ)



- ဘဏ်ကွန်ပျူတာစနစ်များကိုရောင်းချသူ၊ တပ်ဆင်ပေးသူ၊ ပြင်ဆင်ထိန်းသိမ်းသူ သို့မဟုတ် ပြုပြင်ပေးသူများ
- ဘဏ်၊ ဘဏ်ရုံးချုပ် သို့မဟုတ် ဘဏ်ခွဲတစ်ခုခုအပေါ်၊ သို့မဟုတ် ငွေအပ်နှံသူ သို့မဟုတ် ငွေအပ်နှံသူ၏ ငွေစာရင်းကဆောင်ရွက်သည့် ငွေကြေးလုပ်ငန်းများအပေါ် စီရင်ပိုင်ခွင့်ရှိ သော စတော့အိတ်ချိန်း၊ ဈေးကွက် သို့မဟုတ် အာဏာပိုင်တစ်ခုခု
- အဆိုပါတောင်းဆိုမှု သို့မဟုတ် မေတ္တာရပ်ခံမှုကို လုပ်ခွင့်ရှိသောအဖွဲ့တစ်ခုခု
- စည်းကမ်းချက်များအရ မိမိ၏အခွင့်အရေး၊ တာဝန် သို့မဟုတ် စွန့်စားရမှုများကို ရောင်းချရန် သို့မဟုတ် လွှဲအပ်ရန် သို့မဟုတ် မျှဝေရန် ဘဏ်ကပဋိညာဉ်ပြုသူ သို့မဟုတ် ပဋိညာဉ် ပြုရန် ကမ်းလှမ်းသူတစ်ဦးဦး
- ငွေအပ်နှံသူ၏ ငွေစာရင်း(များ) သို့မဟုတ် ချေးငွေများ သို့မဟုတ် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုပေးရန်အတွက် ဘဏ်ကပဋိညာဉ်ပြုသူ သို့မဟုတ် ပဋိညာဉ်ပြုရန် ကမ်းလှမ်းသူတစ်ဦးဦး (အေးဂျင့်၊ ကန်ထရိုက်တာ၊ သို့မဟုတ် တတိယအဖွဲ့ဝန်ဆောင်မှုပေးသူများ အပါအဝင်) ။
- ငွေအပ်နှံသူနှင့်ဆက်ဆံရန် သို့မဟုတ် ငွေအပ်နှံသူကိုဝန်ဆောင်မှုပေးရန် သို့မဟုတ် ငွေ အပ်နှံသူ၏ ငွေစာရင်းများ၊ ချေးငွေများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆက်ဆံ ရေး အရာရှိများအပါအဝင် ဘဏ်၊ ဘဏ်ရုံးချုပ် သို့မဟုတ် အဖွဲ့ဝင်ကုမ္ပဏီက ခန့်ထား သည့် သို့မဟုတ် အေးဂျင့်အဖြစ်ပါဝင် စေသည့် ပုဂ္ဂိုလ်တစ်ဦးဦး
- ဒေတာတွက်ချက်မှုနှင့် အခြားအုပ်ချုပ်ရေးလုပ်ငန်းများကို ဘဏ်ကဗဟိုထိန်းချုပ်နိုင်ရန် သို့မဟုတ် အထက်ပါဝန်ဆောင်မှု/လုပ်ငန်းများအတွက် ဘဏ်၏ရုံးချုပ်၊ ယင်း၏ အဖွဲ့ဝင်များ သို့မဟုတ် တတိယအဖွဲ့ များသို့ လုပ်ငန်းအပ်နှံနိုင်ရန် ဆောင်ရွက်ခြင်း
- ၎င်း/သူ/သူမ၏တာဝန်ကိုထမ်းဆောင်ရာတွင် ငွေအပ်နှံသူကပြစ်ချက်ကျူးလွန်သည့် ဖြစ်ရပ်တွင် အစိုးရ/စည်းကမ်းထိန်းသိမ်းရေး/တရားရေးအာဏာပိုင် တစ်ဦးဦးထံသို့ ပေး အပ်ခြင်း

(ခ) မည်သူမျှ **CASH ACCOUNT- Savings Passbook** တွင်ပါရှိသော ဘဏ်၏တရားဝင်ရေးသွင်းချက် တစ်စုံတရာကို ပြင်ဆင်ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ရပါ။

**၁၂။ အထွေထွေ**

- (က) ဘဏ်သို့ ငွေအပ်နှံသူကပေးထားသည့် သူ/သူမ၏လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း သို့မဟုတ် အခြား အချက်အလက်တစ်ခုခု အပြောင်းအလဲဖြစ်ပါက ငွေအပ်နှံသူသည်ဘဏ်သို့ ဖြစ်နိုင်သမျှစောလျင်စွာ အကြောင်းကြားရမည်။
- (ခ) မိမိ၏ အပ်ငွေ စာရင်းကို သူ/သူမ/၎င်းက ပိတ်သိမ်းရန်ရွေးချယ်ပါက ဘဏ်၏ဘဏ်ခွဲသို့ ငွေအပ်နှံသူ သည် ကိုယ်တိုင်လာရောက်ရမည်။

- (ဂ) အပ်ငွေစာရင်းကို ပိတ်သိမ်းသည့်အခါ၊ ငွေအပ်နှံသူသည် ၎င်း၏ CASH ACCOUNT- Savings စာအုပ်ကို ချက်ခြင်းပြန်အပ်ရမည်။ ငွေစာရင်းရှိငွေကြေးအားလုံးကို ငွေအပ်နှံသူထံသို့ ချက်ခြင်း ပြန်လည် ပေးအပ်မည်။
- (ဃ) လုံလောက်သောအကြောင်းရင်းများအတွက် ငွေစာရင်းကို မည်သည့်အချိန်၌မဆို ဘဏ်က ပိတ်သိမ်းခွင့်ရှိပြီး ဘဏ်က အခါအားလျော်စွာသတ်မှတ်ထားသည့်အချိန်ကာလအထိ လက်ကျန်ငွေ "သုည (၀)" ဖြစ်နေသော ငွေစာရင်းများကိုလည်း ဘဏ်ကပိတ်သိမ်းခွင့်ရှိသည်။
- (င) ဘဏ်ကအခါအားလျော်စွာသတ်မှတ်ထားသည့်ကာလတစ်ခုအထိ ငွေစာရင်းသည်အထုတ်အသွင်းမရှိလျှင် ထိုငွေစာရင်းကို ဘဏ်က ပိတ်ပင်/ယာယီရပ်ဆိုင်းခွင့်ရှိသည်။ အဆိုပါဖြစ်ရပ်တွင် ငွေအပ်နှံသူက ငွေစာရင်းဖွင့်သည့်ဘဏ်သို့ လူကိုယ်တိုင်လာ၍ အကောင့်ပြန်ဖွင့်ကာ ဘဏ်ကတောင်းဆိုသည့် KYC (ဆက်သွယ်ဆောင်ရွက်သူအကြောင်း သိရှိရန်) လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းရမည်။
- (စ) ဘဏ်သည် အခါအားလျော်စွာ ဥပဒေကလိုအပ်သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်ထံသို့ ဘဏ်သည် အထုတ်အသွင်းမရှိသောငွေစာရင်း ဆိုင်ရာအချက် အလက်များကို တင်ပြနိုင်သည်။
- (ဆ) ငွေစာရင်းလုပ်ငန်းဆောင်ရွက်မှုများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

**၁၃။ “CASH ACCOUNT- Savings” ၏ စည်းကမ်းသတ်မှတ်ချက်များ**

**CASH ACCOUNT- Savings** သည် သာမန် Savings Account များ၏ အမျိုးအစားနှင့် တူညီသော စာရင်းအမျိုးအစားဖြစ်ပါသည်။

ဤ စည်းကမ်းသတ်မှတ်ချက်များတွင် ကန့်သတ်ခြင်းမရှိဘဲ အောက်ဖော်ပြပါ အချက်များပါဝင်ပါသည်။ အထူးအင်္ဂါရပ်များအား ကြိုတင်အသိပေးခြင်းမရှိဘဲ အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ နောက်ထပ် အသေးစိတ်အတွက် ငွေစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲမန်နေဂျာကို ဆက်သွယ်ပါ။

- (က) ဤ Cash Account- Savings သို့ တခြားသော CASH ACCOUNTအမျိုးအစားများဖြစ်သည့် (Call, Current, Savings) စသော အမျိုးအစားများမှသာ Cash Credits နှင့် Credit Transfer တို့အား လွှဲပြောင်းနိုင်မည်ဖြစ်ပြီး အခြားသောမည်သည့် Credit Transaction အမျိုးအစားများ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါ။
- (ခ) CASH ACCOUNT- Savings အမျိုးအစားမှ တခြားသော KBZ Account များနှင့် Special Cash FD (၉၀-ရက်) သို့ Debit Transfer Transaction ပြုလုပ်ခြင်းအား ခွင့်ပြုမည်ဖြစ်သည်။
- (ဂ) ဤ CASH ACCOUNT- Savings စာရင်း နှင့် အခြားသော Accounts များအား ချိတ်ဆက်ခြင်းကို ခွင့်မပြုသော်လည်း CASH ACCOUNT Savings များအကြားတွင် Account Transfer ပြုလုပ်ခြင်းများအား ဆောင်ရွက်နိုင်မည် (တစ်ဦးတည်းဖြစ်စေ သို့မဟုတ် တခြားသောသူတစ်ဦးဦးမှဖြစ်စေ Cash Account Savings (Individual/Joint) များအကြားတွင် Account Transfer ခြင်းများပြုလုပ်နိုင်မည်) ဖြစ်သည်။



**၁၄။ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ပြောင်းလဲခြင်း**

ငွေစာရင်း နှင့်/သို့မဟုတ် ငွေစာရင်းနှင့်ဆက်စပ်၍ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စည်းကမ်းချက်တစ်ခုခုကို မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ဘဏ်တွင်အခွင့်အာဏာ လုံးဝရှိစေရမည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိစေရမည်။